

ဟုတ်လေးမတ္တ / ဟုတ်လေးမတ္တ ကဝါ <hout lei mat ta' / hout lei: mat ta'> (古)不尊重,无礼

ဟုတ်လျား ကါ <hout lya:> 正确,真实

ဟုတ်ဟတ် နဝါ <hout hat> 确实: မဟုတ်မဟတ်။ 捏造。 / အဟုတ်အဟတ်။ 确实。

ဟုတ်ဟုတ် ကဝါ <hout hout> ①象样地 ②熊熊

ဟုတ်ဟုတ်ညားညား / ဟုတ်ဟုတ်ငြားငြား ကဝါ <hout hout nya: nya:> 象样地: သူ့အိမ်မှာဘာပစ္စည်းမှ ~ မရှိ။ 他家里没有什么象样的东西。 / ငါးကို ~ မဖမ်းမိ။ 没有抓到什么象样的鱼。 / ခိလူ ~ လုပ်နိုင်မှာမဟုတ်ဘူး။ 这人干不出什么象样的事。

ဟုတ်ဟုတ်နိုးနိုး ကဝါ <hout hout no: no:> 似乎是,象是真的

ဟုတ်ဟုတ်ဟတ်ဟတ် ကဝါ <hout hout hat hat> = ဟုတ်တိတ်တိတ်

ဟေတ် နါ <hit> (碑)八

ဟန် ကါ <han'> ①阻止,阻拦: ရန်ဖြစ်မည်လုပ်တုန်း ~ လိုက်သည်။ 阻止了一场即将发生的争吵。 ③故意咳,装咳: ချောင်း ~ သည်။ 故意咳了一声。

ဟန်ခြိမ်း ကါ <han' khyein:> 阻拦,威吓阻拦

ဟန်စစ် နါ <han' sit> 阻击战

ဟန်ဆီး ကါ <han' hsi:> 阻止,阻挡

ဟန်တား ကါ <han' ta:> 阻止,阻碍

ဟန် I ကါ <han> ①平衡: ခိုင်သော ~ ခိုင်ခြင်း / ပြုသော ~ ခိုင်ခြင်း 稳定平衡 / တားမြဲ ~ ခိုင်ခြင်း / မျှတသော ~ ခိုင်ခြင်း 随遇平衡 ②合适,如意,妥当,得意: ~ ပါမလား။ 能行得通吗? / စေ့စပ်ဆွေးနွေးပွဲ ~ ပုံပေါ်ဘူး။ 看来谈判并不顺利。 II နါ <han> ①形态,姿态,样子,风格: ပြော ~ ဆို ~ ကအစသူ့အဘိုးနဲ့သိပ်တူတယ်။ 连说话的样子都跟他爷爷一模一样。 / ခေး ~ 写作风格 / လုပ်နည်းလုပ် ~ ပြုပြင်ရေး 整风 ②汉族 ③合适的环境,处境

ဟန်ကိုက် ကါ <han kait> = ဟန်ကျ

ဟန်ကပ် ကါ <han kat> = ဟန်ကျ

ဟန်ကျ ကါ <han kya'> 正好,合意,妥当,妥贴: ခိလိုဆို ~ တာပေါ့။ 这样当然合适罗! / နောင် ~ လာမှာပေါ့။ 以后会好起来的。 / အကြံဟာအင်မတန် ~ တာထဲ။ 这主意很合适。

ဟန်ကျဟန်ကျ ကဝါ <han gya' pan gya'> 象样地,舒适地, မိဘဆိုတာကိုယ်သားသမီးကို ~ ဖြစ်စေချင်ကြစမြဲ။ 父母总希望自己的孩子过像样的生活。

ဟန်ကြီး နဝါ <han kyi:> 高傲,傲慢

ဟန်ကြီးဟန်ကြီး ကဝါ <han gyi: pan gyi:> 傲慢地,架子十足地: ~ လုပ်မနေနဲ့။ 别傲慢!

ဟန်ခင်း ကါ <han khin:> 佯装,假装

ဟန်ချီ ကါ <han khi> 装模作样

ဟန်ချက် နါ <han gyet> ①【物】重心 ②天平的两头重量 平衡

ဟန်ချက်ညီ ကါ <han gyet nyi> 保持平衡

ဟန်ချက်ညီညီ ကဝါ <han gyet nyi nyi> 保持平衡,均衡地: မလဲမပြိုအောင်ကိုယ်ကို ~ ထိန်းနေလိုက်သည်။ 保持自己的平衡,不致跌倒。

ဟန်ချင်း နါ <han gyin:> 带有动作的一种缅甸古典歌曲, 可独唱,也可合唱

ဟန်ဂေရီ နါ <han gei ri> 匈牙利

ဟန်ဆောင် ကါ <han hsaun> 假装,装作,佯装,掩饰: မသိချင် ~ သည်။ 装作不知道。 / ဟန်မဆောင်နိုင်တော့ဘူး 再也 不能装假了。

ဟန်ဇား နါ <han za:> 缅甸密铁拉县汉沙镇: ~ ပင်နီ 汉沙土布 / ~ လုံချည် 汉沙筒裙

ဟန်တလုံးဟန်တလုံး ကဝါ <han t-lon: pan t-lon:> 装模作样: ~ လိမ်ညက်တော့သွား။ 装模作样,玩弄诡计。

ဟန်တိပန်တိ ကဝါ <han ti' pan ti'> 装模作样

ဟန်တိန်တုတ် နါ <han tein dout> [英·缅甸 hunt + ထုတ်] 打猎用的一种棍子,带有兽蹄形的弯把,棍顶端是一金属圆球

ဟန်ထား နါ <han da:> 姿势,演技,表情: ကိုယ်နေ ~ 身体姿势

ဟန်ထုတ် ကါ <han htout> 装模作样,装样子

ဟန်ဒဂရက်ဝိတ် နါ <han d-ret weit> [英 hundred weight] 一衡量名(英国为112磅,美国为100磅)

ဟန်ဇာတ်ဇာတ် ကါ <han dat khout> 装模作样,摆出……架式: မြင်းကြော့မြင်းမော့ကိုစီးလျက်လမ်းပန်းလှည့်လည်ပြ ~ နေသည်။ 骑着高头大马在马路上炫耀。

ဟန်နေဟန်ထား နါ <han: nei han da:> 姿态,姿势: အရေးအသား ~ 写作风格

ဟန်ပါ ကါ <han pa> 姿态美,表情好,演得逼真: ဟန်ပါပဲ ဇာတ်ဆောင်လိုက်သည်။ 演得好,表演逼真。

ဟန်ပန် နါ <han pan> 模样,姿势: ဟန်နှင့်ပန်နှင့်မိန့်ခွန်းပြော ~ သည်။ 有声有色地演讲。 / ~ ဆောင်သည်။ 装模作样。 / ~ လုပ်သည်။ 装模作样。

ဟန်ပန်လေလဲ နါ <han pan lei lan> 神气活现的姿态

ဟန်ပန်လေဟန် နါ <han pan lei han> = ဟန်ပန်လေလဲ

ဟန်ပျက် ကါ <han pyet> 举止失常,脸色变

ဟန်ပြ I ကါ <han pya'> 表现……样子,装成…… II နါ <han bya'> 装门面的东西: ထိုထိဆိုင်သည် ~ လောက်သာ ဖြစ်သည်။ 这个彩票店不过是摆样子的。 III နဝါ <han pya'> 摆样子的,装门面的: အထိုင်ပင်ခံ ~ အဖွဲ့ 装门面